

Online မှကျင်းပမည့် (၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှကလေးသူငယ်များ
ရုပ်ရှင်ပွဲတော်တွင်ပါဝင်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခြင်း



မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် JENESYS အစီအစဉ်ဖြင့် Online မှ ကျင်းပမည့် (၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှကလေးသူငယ်များ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်လျက်ရှိပါသည်။ ယခုနှစ်တွင် အစီအစဉ်ကို Online မှကျင်းပသွားမည်ဖြစ်ပြီး ယခင်နှစ်များ၏ ဖန်တီးမှုလက်ရာများကို အခြားနိုင်ငံများမှ ပါဝင်သူများနှင့် အတူ ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ ရုပ်ရှင်နှင့် ဗီဒီယိုဖန်တီးခြင်းကို စိတ်ပါဝင်စားသော အထက်တန်းကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် လျှောက်ထား နိုင်ပါသည်။

*JENESYS အစီအစဉ်သည် လူငယ်များအတွက် ရည်ရွယ်သော အစီအစဉ်တစ်ခုဖြစ်ပြီး ဂျပန်နှင့် အာရှ-ပစိဖိတ်နိုင်ငံများ၊ ဒေသများအကြား အကြောင်းအရာမျိုးမျိုးကို ဆွေးနွေးဖလှယ်မှုများမှတစ်ဆင့် လေ့လာသင်ယူနိုင်ပါသည်။

■ အစီအစဉ် ကျင်းပမည့်ကာလ

- ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ
- နေ့စဉ် မွန်းလွဲ (၁) နာရီခွဲမှ (၃) နာရီအထိ ကျင်းပသွားမည်ဖြစ်ပါသည်။

※ Online မှတစ်ဆင့် ကူးလူးဆက်သွယ်မည့် အစီအစဉ် (၅) ခုကို အထက်ဖော်ပြပါကာလအတွင်း ကျင်းပသွားမည် ဖြစ်ပါသည်။

■ အစီအစဉ်နှင့်ပတ်သက်၍

အစီအစဉ်ကို Zoom Application ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

အစီအစဉ်ကျင်းပစဉ်တွင် မြန်မာဘာသာပြန် ထားရှိမည်ဖြစ်သော်လည်း ပါဝင်သူများနှင့် တာဝန်ခံဝန်ထမ်းများအကြား အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်သွယ်ပြောဆိုရမည်ဖြစ်ပါသည်။

■ လျှောက်ထားရန် လိုအပ်ချက်များ

- အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဖြစ်ရမည်။
- မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားဖြစ်ရမည်။
- Online မှကျင်းပမည့် အစီအစဉ် (၅)ခုစလုံးကို ပါဝင်နိုင်ပြီး အင်တာနက် အခြေအနေကောင်းမွန်စွာရှိထားရမည်။

※ ဂျပန်နိုင်ငံတွင် ကာလရှည်ကြာစွာ ပညာသင်ကြားခဲ့သူများ၊ နေထိုင်ခဲ့သောသူများနှင့် အောက်ပါအစီအစဉ်ကို ပါဝင်ခဲ့ကြသူများသည် ဤအစီအစဉ်ကို လျှောက်ထားရန် အကျိုးမဝင်ပါ။

JENESYS Inbound Program/ JENESYS 10 days online program/ KIZUNA/ SSEAYP (Ship for South East Asian and Japanese Youth Program)/ JICA (Except the program hold in AMS countries and Timor-Leste)/ Japanese Government (Ministry of Education, Culture, Sports, Science and Technology (MEXT)) Scholarship Program/ Invitation Program of JF (Japan Foundation), JNTO (Japan National Tourism Organization) or AOTS*(HIDA**)

* Association for Overseas Technical Cooperation and Sustainable Partnerships

** The Overseas Human Resources and Industry Development Association (the previous name of AOTS)

■ လျှောက်လွှာဖောင်



ဤနေရာတွင် လျှောက်ထားနိုင်ပါသည်။



<https://docs.google.com/forms/d/17luE3-v5UlbQ3Nc8kBeISC2GU96gilTil0qPJpHeJQc/>

■ လျှောက်လွှာလျှောက်ထားရန် သတ်မှတ်ရက်

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် တနင်္ဂနွေနေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။

အရွေးချယ်ခံရသူများကိုသာ တိုက်ရိုက်အကြောင်းကြားသွားမည်ဖြစ်ပြီး လျှောက်ထားသူများ အလွန်များပြားပါက မဲနှိုက်ပြီးရွေးချယ်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။